

၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတာခ(၀၀)-၀၂-၀၄

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀၊ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ဝင်ငွေရရှိသည့်နှစ်အတွင်း ဝင်ငွေခွန်ပေးဆောင်ရန် အကြောင်းကြားစာ

စာအမှတ်၊ -----

ရက်စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ ----- ရက်နေ့ကုန်ဆုံးမည့် ၂၀ - ၂၀ ဘဏ္ဍာနှစ် (အခွန်ကာလ) အတွင်း ရရှိမည့်ဝင်ငွေနှင့် စပ်လျဉ်း၍ လူကြီးမင်းသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ယင်းနှစ်အတွင်း၌ပင် ဝင်ငွေခွန်ကို ပေးဆောင်ရန် လိုအပ်ပါသည်။

၂။ ယင်းသို့ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ပူးတွဲပါ **ဝင်ငွေခွန်ခန့်မှန်းတွက်ချက်သည့်ပုံစံ**တွင် ဖြည့်စွက်တွက်ချက်ပြီး ဤရုံးသို့ ပြန်လည်ပေးပို့ရပါမည်။ ထို့ပြင် ယင်းအခွန်ကို ပူးတွဲပါငွေသွင်းချလန် ပုံစံတွင် ဖြည့်သွင်းလက်မှတ်ရေးထိုး၍ ----- မြို့ရှိ သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်းပြီး ငွေလက်ခံဖြတ်ပိုင်း ရယူစေလိုပါသည်။ (ငွေသွင်းချလန်များအား www.ird.gov.mm တွင်လည်း download ရယူနိုင်ပါသည်။)

၃။ လူကြီးမင်းသည် အထက်အပိုဒ် ၂ အရ ဝင်ငွေခွန်ကို ဝင်ငွေရရှိသည့်နှစ်အတွင်း သုံးလတစ်ကြိမ် မပေးဆောင်လျှင် သို့မဟုတ် ပေးဆောင်ခဲ့သောသုံးလပတ်အလိုက် အခွန်စုစုပေါင်းသည် စည်းကြပ်မှုပြုလုပ်သည့်အခါ၌ အမှန်ပေးဆောင်ရမည့် သုံးလပတ် အလိုက် အခွန်၏ ၈၀ ရာခိုင်နှုန်းအောက် လျော့နည်းနေပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (ခ) အရ ပေးဆောင်ခြင်းမရှိသေးသည့် သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့သည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသောပမာဏကို ဒဏ်ကြေးငွေ အဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရုံးတံဆိပ်

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

မိတ္တူကို

ရုံးလက်ခံ